



ဤစည်းမျဉ်းစည်းကမ်းများကို ကျေးဇူးပြု၍ဂရုတစိုက်ဖတ်ပါ။ မိခင်ကုမ္ပဏီ ဖြစ်သော ကမ္ဘောဇဘဏ်၊ ၎င်းနှင့်ပက်သက်ဆက်သွယ်သောဝန်ဆောင်မှု(KBZPay Payroll Service) စသည့် KBZPay Partner App ထဲရှိ မည်သည့်ဝန်ဆောင်မှုကိုမဆို အသုံးပြုသူသည် အောက်ပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ KBZPay Partner App မှတစ်ဆင့် ရရှိသော ဝန်ဆောင်မှုများကို သုံးစွဲခြင်းအပါအဝင် အသုံးပြုမှုနှင့်/သို့ ဝန်ဆောင်မှုကို ရရှိခြင်း သို့ အသုံးပြုခြင်း ပြုလုပ်လျှင် အောက်ပါ စည်းမျဉ်းစည်းကမ်းများကို လိုက်နာပါ မည်ဟုသဘောတူပါသည်။ ကုမ္ပဏီတစ်ခု သို့ အခြားတရားဝင်အဖွဲ့အစည်းကိုယ်စား ဤစည်းမျဉ်းစည်းကမ်း များကိုသဘောတူ လိုက်နာလျှင် အဆိုပါ ကုမ္ပဏီ သို့ အခြားတရားဝင်အဖွဲ့အစည်းများသည်လဲ ဤစည်းမျဉ်းစည်းကမ်း များကိုသဘောတူ လိုက်နာသည်ဟုမှတ်ယူရပါမည်။ ထိုကဲ့သို့ဖြစ်ရပ်မျိုးတွင် “အသုံးပြုသူ” သို့ “အသုံးပြုသူ၏”ဟုဆိုရာတွင် အဆိုပါကုမ္ပဏီ သို့ အခြားတရားဝင်အဖွဲ့အစည်းအားကိုလဲ ရည်ညွှန်းပါသည်။

### KBZPay Payroll အသုံးပြုခြင်းစည်းမျဉ်းစည်းကမ်းများ

#### ၁. အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့်ဘာသာပြန်များ

- ၁.၁ “KBZPay Payroll” ဆိုသည်မှာ KBZPay Partner App ၏ဝန်ဆောင်မှုကို ဆိုလိုသည်။ ၎င်း၏လုပ်ငန်းရှင် များအတွက် ဝန်ဆောင်မှုတွင် အသုံးပြုသူများသည် လစာစာရင်းပေးခြင်း ဝန်ဆောင်မှုကိုဆောင်ရွက်နိုင်သည်။
- ၁.၂ “လုပ်ငန်းရှင်” ဆိုသည်မှာ KBZPay Payroll ကိုအသုံးပြု၍ ဝန်ထမ်းများကို လစာပေးခြင်းပြုလုပ်သည့် စီးပွားရေးပိုင်ရှင်များပင်ဖြစ်သည်။
- ၁.၃ “ဝန်ထမ်း”ဆိုသည်မှာ လုပ်ငန်းရှင်မှပြုလုပ်သည့် လစာပေးခြင်းကို လက်ခံရယူသူဖြစ်သည်။
- ၁.၄ “အသုံးပြုသူအမျိုးအစားများ” ဆိုသည်မှာ လစာစာရင်းပိုင်ရှင်၊ ပြုလုပ်သူနှင့်ခွင့်ပြုသူ အပါအဝင်လုပ်ငန်းရှင်များ၏ ကဏ္ဍများဖြစ်သည်။
- ၁.၅ “လစာစက်ဝန်း” လစာစက်ဝန်းတစ်ခုသည် လစာစာရင်းအကြိမ်အရေမည်မျှ ဆောင်ရွက်သည်နှင့် ဝန်ထမ်းများလစာရ သည့်နေ့များကို သက်မှတ်ပေးသည်။
- ၁.၆ “လစာစာရင်းပိုင်ရှင်” လစာစာရင်းပိုင်ရှင်အသုံးပြုသူဆိုသည်မှာ မိမိကိုယ်တိုင်မှတ်ပုံတင်ခြင်းပြီးနောက်တွင် စနစ်မှပြုလုပ်ပေးသည့် အသုံးပြုသူ(သို့)ကိုယ်စားလှယ်နှင့်ကုန်သည် နှစ်ဦးလုံးအတွက် လစာဝန်ဆောင်မှုအသုံးပြုရန် လျှောက်ထားပြီးသော ပုံသေအသုံးပြုသူဖြစ်သည်။
- ၁.၇ “ပြုလုပ်သူ” ပြုလုပ်သူအား KBZPay၏ KBZPay Payroll တွင်လစာစာရင်းပိုင်ရှင် မှပြုလုပ်ထားပြီး ပြုလုပ်သူသည် လစာပေးခြင်းနှင့် ဝန်ထမ်းစီမံခန့်ခွဲခြင်းကို စတင်ခွင့်ရှိသည်။
- ၁.၈ “ခွင့်ပြုသူ” ခွင့်ပြုသူအား KBZPay၏ Payroll ဝန်ဆောင်မှုတွင် လစာစာရင်းပိုင်ရှင် မှပြုလုပ်ထားပြီး ခွင့်ပြုသူသည် ပြုလုပ်သူမှစတင်ထားသည့် လစာပေးခြင်း တောင်းဆိုမှုကို သဘောတူလက်ခံရန် အခွင့်ရှိသည်။
- ၁.၉ “လစာပေးရက်” လုပ်ငန်းရှင်ထံမှ ဝန်ထမ်း လစာရရှိသည့်ရက်ဖြစ်သည်။
- ၁.၁၀ “ကြားကာလ” လစာပေးခြင်းကို သက်မှတ်ထားသည့်ကြားကာလအတွင်းတွင်သဘောတူရမည် ဖြစ်သည်။ ကြားကာလ အတွင်းတွင် သဘောတူခြင်းမဖြစ်လျှင် တောင်းဆိုမှုကုန်ဆုံးသွားမည်ဖြစ်သည်။



- ၁.၁၁ “စာရင်းမှတ်တမ်း” ဆိုသည်မှာ အသုံးပြုသူများ၏ဆောင်ရွက်မှုများကြောင့် မည်သည့်အချိန်မဆို ဖြစ်ပေါ်လာသည့် မှတ်တမ်းများနှင့်ပြုမှုများအစုတစ်ခုကိုဆိုလိုသည်။
- ၁.၁၂ “အသုံးပြုသူ” ဆိုသည်မှာ KBZPay Payroll အသုံးပြုသူတစ်ဦးဖြစ်ပြီး ၎င်းသည် လစာစာရင်းပိုင်ရှင်၊ ပြုလုပ်သူနှင့် ခွင့်ပြုသူတို့ပါဝင်သည့် အလုပ်ရှင်များဖြစ်သည်။
- ၁.၁၃ “Partner App” ဆိုသည်မှာ ကိုယ်စားလှယ်မှ ၎င်း၏လက်ကိုင်ဆက်ရေး ကိရိယာအတွင်းသို့ ကူးယူအသုံးပြုထားသော application ကိုဆိုလိုသည်။
- ၁.၁၄ “ကမ္ဘောဇဘဏ်” ဟုဆိုရာတွင် ကမ္ဘောဇဘဏ်လီမိတက်နှင့် အနာဂတ်တွင် ကမ္ဘောဇဘဏ် မှဖွင့်လှစ်နိုင်သော ဘဏ်ခွဲများအပါအဝင် ကမ္ဘောဇဘဏ်၏ဘဏ်ခွဲများအားလုံးကိုဆိုလိုသည်။
- ၁.၁၅ “KBZPay” ဆိုသည်မှာ မည်သူမဆို ငွေရေးကြေးရေးဝန်ဆောင်မှုများကို မည်သည့်အချိန် မည်သည့်နေရာတွင်မဆို KBZPay မိုဘိုင်းအက်(ပ်)ပလီကေးရှင်းနှင့် KBZ ဘဏ်မှထောက်ပံ့ပေးထားပြီး ဤစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွဲ့စည်းထားသည့် KBZPay ကိုယ်စားလှယ်များကွန်ရက်မှတစ်ဆင့် အသုံးပြုနိုင်ပြီး (ကမ္ဘောဇဘဏ်မှဖန်တီးထားသော လုပ်ငန်းစဉ်များ၊ စနစ်များ နှင့် ဆော့(ဖ်)ဝဲအပါအဝင်) အသုံးပြုသူမှ စားသုံးသူများကို ငွေပေးချေမှုများပြုနိုင်သော အင်ဂျင်နီယာပိုက်ဆံအိတ်တစ်ခု ဖြစ်သည်။
- ၁.၁၆ “အခကြေးငွေ” ဆိုသည်မှာ ဤစည်းမျဉ်းစည်းကမ်းများအောက်ရှိ ဝန်ဆောင်မှုများအတွက် ပေးဆောင်ရသည့် အခကြေးငွေများဖြစ်သည်။
- ၁.၁၇ “CBM” ဆိုသည်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဖြစ်သည်။
- ၁.၁၈ “မြန်မာကျပ် (MMK)” ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရားဝင်ငွေကြေး ဖြစ်သည်။
- ၁.၁၉ “လက်ခံသူ” ဆိုသည်မှာ အသုံးပြုသူထံမှ ငွေပေးချေလွှဲပြောင်းမှုကိုလက်ခံသူ KBZPay အသုံးပြုသူကိုဆိုလိုသည်။
- ၁.၂၀ “ဝက်(ဘ်)ဆိုဒ်” ဆိုသည်မှာ [www.kbzbank.com/www.kbzpay.com](http://www.kbzbank.com/www.kbzpay.com) ရှိ KBZ ဘဏ် ဝက်(ဘ်)ဆိုဒ် နှင့် KBZPay ဝက်(ဘ်)ဆိုဒ်တို့ကိုဆိုလိုသည်။
- ၁.၂၁ “စည်းမျဉ်းများ” ဆိုသည်မှာ အောက်ပါအတိုင်းပါဝင်သည့် ဤစည်းမျဉ်းစည်းကမ်းများ၏ စည်းမျဉ်းများကိုဆိုလိုသည်။

**၂. ဝန်ဆောင်မှုရယူသူ၏တာဝန်ဝတ္တရားများ**

၂.၁ အသုံးပြုသူသည် အသုံးပြုမှု နှင့်/သို့ ဝန်ဆောင်မှုကိုရယူရန် အသုံးပြုရသည့် အသုံးပြုသူနာမည်များ၊ စကားဝှက်များ သို့ အခြားဝင်ရောက်ရန်လိုအပ်ချက်များအားလုံး၏ လိုခြံမှုအတွက်တာဝန်ရှိသည်ကို သိရှိပါသည်။ KBZPay Payroll ဝန်ဆောင်မှုစနစ်များထံသို့ ခွင့်ပြုချက်မရှိပဲ ဝင်ရောက် ခြင်း သို့ စကားဝှက်များ သို့ အခြားဝင် ရောက်ရန်လိုအပ်ချက်များအား တလွဲအသုံး ပြုခြင်း၊ ဝန်ဆောင်မှုအား ခွင့်ပြုချက်မရှိပဲအသုံးပြုခြင်းကို တင်းကျပ်စွာ ကန့်သတ်ထား ပါသည်။ အသုံးပြုသူသည် ကမ္ဘောဇဘဏ်၏ ဝန်ဆောင်မှုစနစ်မှတစ်ဆင့် အသုံးပြုသူပေးထားသည့် အချက်အလက်များကို (၁) ဝန်ဆောင်မှုပေးရန် (လိုအပ်လျှင်) မည်သည့် KBZPay Payroll အလုပ်ရှင်၊ ဝန်ထမ်းများ၊ ကိုယ်စားလှယ်များထံသို့ သို့မဟုတ် (၂) အသုံးပြုသူ၏ခွင့်ပြုချက်ဖြင့် အခြားမည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းထံသို့ (၃) ဥပဒေအရ အဆိုပါအချက်အလက်ကို ထုတ်ဖော်ရန် အခွင့် သို့မဟုတ် တာဝန်ရှိလျှင် သို့မဟုတ် ထုတ်ဖော်ရမည်ဆိုလျှင်



ထုတ်ဖော်လွှဲပြောင်းသွားမည်ကို သိရှိသဘောတူပါသည်။ ဝန်ဆောင်မှုအားအသုံးပြုခြင်းကို စောင့်ကြပ်ခြင်း၊ ကြည့်ရှုခြင်းနှင့် မှတ်တမ်းတင်ခြင်းပြုလုပ်ရန် သဘောတူပါသည်။

၂.၂ အသုံးပြုသူသည် ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ ကမ္ဘောဇဘဏ်သည် အသုံးပြုသူ KBZPay Payroll ထံ ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍မျှဝေထားသည့် သို့ စနစ်ထဲသို့ထည့်သွင်းထားသည့် စနစ်အရအချက်အလက်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာကိုယ်ပိုင်အချက်အလက် အပါအဝင် အချက်အလက်များကို (လစာစာရင်းအချက်အလက်၊ ဝန်ထမ်းတစ်ဦးချင်းစီ၏နာမည်နှင့် လိပ်စာ၊ ဖုန်းနံပါတ်၊ မှတ်ပုံတင်နံပါတ်၊ လူမှုဖူလုံရေးနံပါတ်၊ ငွေပေးချေမှုမာဏ၊ ငွေပေးချေသည့်နေ့ရက် အစရှိသကဲ့သို့သော အချက်အလက်များကန့်သတ်ခြင်းမရှိပါဝင်လျက်) (တစုတစည်းတည်းဖြင့် “အချက်အလက်”) ရရှိအသုံးပြုနိုင်ကြောင်းသိရှိပြီး အသုံးပြုသူသည် ကမ္ဘောဇဘဏ်အား အဆိုပါအချက်အလက်ကို အချက်အလက် စမ်းစစ်ရန် ရည်ရွယ်ချက်ဖြင့် ကမ်းလှမ်းမှုများ၊ အသုံးပြုသူထံ အရောင်းမြှင့်တင်သော စာတိုပေးပို့ခြင်းနှင့် ပွဲပြုလုပ်ခြင်းအစရှိသည့်ဝန်ဆောင်မှုများဆောင်ရွက်ရန်နှင့် KBZPay Payroll တွင်မှတ်ပုံတင်ရန်အတွက် တင်သွင်းရန် အသုံးပြုခြင်းအားခွင့်ပြုသဘောတူပါသည်။

၂.၃ အသုံးပြုသူသည် KBZPay Payroll တွင် တင်သွင်းသောအချက်အလက်များအားလုံးသည် (၁) အသုံးပြုသူမှ အဆိုပါအချက်အလက်အားလုံးကို သေချာစွာ စစ်ဆေးပြီး သဘောတူငြိမ်းငြိမ်ကာ (၂) အသုံးပြုသူသည် တင်သွင်းသော အချက်အလက်များသည် မှန်ကန်တိကျမှုရှိပြီး ယခုလက်ရှိအချက်အလက်ဖြစ်ကြောင်းနှင့် မည်သည့်အချက်အလက်မှ လိမ်လည်ထည့်သွင်းခြင်းမရှိဘဲ အချက်အလက်များသည် ကမ္ဘောဇဘဏ်ကို ထိခိုက်စေရန် ဥပဒေအားချိုးဖောက်ထားခြင်း မရှိကြောင်း အာမခံပါသည် (၃) အဆိုပါအချက်အလက်တွင် ပါဝင်သည့်အမှား ကြောင့် ဖြစ်ပေါ်လာသည့်မည်သည့်အကြောင်းအရာတွင်မူ ကမ္ဘောဇဘဏ် အားတာဝန်ယူစေခြင်းမရှိကြောင်းနှင့် (၄) ကမ္ဘောဇဘဏ်သည် တင်သွင်းထားသည့် အချက်အလက် ပေါ်မီတည်မည်ဖြစ်ပြီး အဆိုပါအချက်အလက်ပေါ်မီတည်ခြင်းကြောင့် ဖြစ်ပေါ်လာသည့်အကျိုးဆက်အတွက်တာဝန်မရှိကြောင်း သဘောတူပါသည်။

၂.၄ အသုံးပြုသူသည် ဤစည်းမျဉ်းစည်းကမ်းများတွင်ဖော်ပြထားသည့် ဝန်ထမ်းအချက်အလက်များကို တင်သွင်းခြင်းဖြင့် KBZPay Payroll ဝန်ဆောင်မှုများအား လစာပေးခြင်းနှင့် ဘောနပ်(စ်)၊ ထောက်ပံ့ခြင်း အစရှိသည့် ဝန်ထမ်းများအားငွေပေးချေမှု များပေးခြင်း ရည်ရွယ်ချက်များအတွက် သာ အသုံးပြုမည်ဖြစ်ကြောင်းအာမခံပါသည်။

၂.၅ အသုံးပြုသူ သည်အောက်ပါ ဖော်ပြချက်များ အတွက် KBZPay Payroll ဝန်ဆောင်မှုများအားအသုံးမပြုရန် သဘောတူပါသည်။

၂.၅.၁ ဥပဒေနှင့်မညီညွတ်သော၊ အန္တရာယ်ဖြစ်စေသော၊ ခြိမ်းခြောက်ခြင်းဖြစ်စေသော၊ အလွဲသုံးစားလုပ်သော၊ ထိခိုက်စေသော၊ လိမ်ညာသော၊ ဂုဏ်သိက္ခာကျဆင်းစေသော၊ ရုန်ရင်းကြမ်းတမ်းသော၊ ရိုင်းပြသော၊ ဂုဏ်သရေညှိုးနွမ်းစေသော၊ တပါးသူ၏ ပုဂ္ဂိုလ်ရေးအားထိပါးစေ သော၊ အမုန်းပွားစေသော သို့ လူမျိုးရေး သို့ အခြားအကြောင်းအရာအရမေးခွန်းထုတ်စရာဖြစ်သော မည်သည့်စီးပွားရေးမဆိုပြုလုပ်ခြင်း

၂.၅.၂ အခြားသူများ၏ မူပိုင်ခွင့်၊ ကုန်သွယ်ရေးလျှို့ဝှက်ချက် သို့ အခြားပိုင်ဆိုင်သည့်အခွင့်ရေးအား ချိုးဖောက်သည့် မည်သည့်စီးပွားရေး မဆိုပြုလုပ်ခြင်း

၂.၅.၃ တောင်းခံထားသည်ဖြစ်စေ မတောင်းခံထားသည်ဖြစ်စေ ပိရမစ်ပုံလိမ်ညာမှုများ၊ အပြာရုပ်ရှင်ထုတ်လုပ်ခြင်း၊ ဂိမ်းကစားခြင်း၊ လောင်းကစားလုပ်ခြင်း သို့ အခြားမည်သည့်တရားမဝင်လုပ်ငန်း မဆိုနှင့် ဆက်စပ်သည့် သို့ ဆက်နွယ်သည့် မည်သည့်စီးပွားရေး မဆိုပြုလုပ်ခြင်း



၂.၅.၄ ဝန်ဆောင်မှုများ သို့ ဝန်ဆောင်မှုများနှင့်ချိတ်ဆက် သည့် ဆာဗာများ သို့ ကွန်ရက်များအား ရှုပ်ထွေး စေသည့် သို့ အနှောင့်အယှက်ဖြစ်စေ သည့် သို့ ဝန်ဆောင်မှုများနှင့်ချိတ်ဆက်သည့် ကွန်ရက်များ၏ လိုအပ်ချက်များ၊ လုပ်ငန်းစဉ်များ၊ မူဝါဒများ သို့ စည်းမျဉ်းများအားမ လိုက်နာသည့် မည်သည့်စီးပွားရေး မဆိုပြုလုပ်ခြင်း  
 ၂.၅.၅ မည်သည့်သက်ဆိုင်ရာနိုင်ငံဥပဒေများကိုမဆို ရည်ရွယ်ချက်ရှိ၍ဖြစ်စေ ရည်ရွယ်ချက်မရှိပဲဖြစ်စေ ချိုးဖောက်သည့် မည်သည့် စီးပွားရေးမဆိုပြုလုပ်ခြင်း

၂.၆ ကမ္ဘောဇဘဏ်သည် တာဝန်ဝတ္တရားများဆောင်ရွက်ခြင်းအတွက် KBZPayတွင် ဖော်ပြထားသည့် နှုန်းထားနှင့် အခကြေးငွေပေးချေရန်ပုံစံနှင့်အညီ ဝန်ဆောင်မှုအခကြေးငွေများကို ရရှိခွင့်ရှိမည်ဖြစ်ပါသည်။

**၃. တာဝန်ဝတ္တရားများကန့်သတ်ခြင်း**

၃.၁ ကမ္ဘောဇဘဏ် သည် ဤစည်းမျဉ်းစည်းကမ်းများဆောင်ရွက်ခြင်းမှဖြစ်ပေါ်လာသည့် သို့ သက်ဆိုင်သည့် အမြတ် ဆုံးရှုံးခြင်း၊ အချက်အလက်ဆုံးရှုံးခြင်း၊ အသုံးပြုမှုဆုံးရှုံးခြင်း၊ ကာကွယ်ရန် ကုန်ကျစရိတ်၊ လုပ်ငန်းအနှောင့်အယှက်ဖြစ်ခြင်း သို့ အခြားထူးခြားသည့်၊ ဆက်နွယ်သည့်၊ တိုက်ရိုက်မဟုတ်သည့်၊ များပြားသည့် သို့ ရလဒ်ဖြစ်သည့် နစ်နာမှုများအတွက် မည်ကဲ့သို့ ပင်ဖြစ်ပွား စေကာမူ၊ မည်သည့်တာဝန်ဝတ္တရားသီအိုရီအရမဆို တာဝန်ရှိမည်မဟုတ်ပါ။

၃.၂ အသုံးပြုသူ KBZPay Payroll ဝန်ဆောင်မှုအား အသုံးပြုခြင်း သို့ ဆောင်ရွက်ခြင်း သို့ ပြုပြင်ခြင်းမှ အသုံးပြုသူ သို့ အခြားသူထံ ဖြစ်ပေါ်လာသည့် အချိန်၊ ပိုက်ဆံ သို့ စိတ်ရင်းစေတနာစသည် တို့ပါဝင်သည့် မည်သည့်ဆုံးရှုံးမှုအတွက်မဆို ကမ္ဘောဇဘဏ် သည် မည်သို့မျှတာဝန် ရှိမည်မဟုတ်ပါ။ ကမ္ဘောဇဘဏ် သည် လက်ခံရရှိမည့် KBZPay အကောင့်နံပါတ်နှင့် လွှဲပြောင်းမည့်ပမာဏကဲ့သို့သော အသုံးပြုသူမှားယွင်းတင်သွင်းမှုများ၊ မှားယွင်းလွှဲပြောင်းမှုများ နှင့် အကောင့်အချက်အလက်ပျောက်ဆုံးခြင်း သို့ ခိုးယူခံရခြင်းအစရှိသည်တို့အတွက် တာဝန်ရှိမည်မဟုတ်ပါ။

**၄. မူပိုင်ခွင့်**

စာသား၊ ပုံရိပ်များ၊ အမှတ်တံဆိပ်များ၊ ခလုတ်ပုံများ၊ ရုပ်ပုံများနှင့် အသံဖိုင်များ၊ ဒစ်ဂျစ်တယ်ဒေါင်းလုဒ် များ၊ အချက်အလက် စုစည်းမှုများ နှင့် ဆော့(ဖ်)ဝဲကဲ့သို့ ဤအသုံးပြုမှုတွင်ပါဝင်သည့် အကြောင်းအရာ များသည် ကမ္ဘောဇဘဏ်သို့ ၎င်း၏ နည်းပညာ ထောက်ပံ့သူများ၏ ပိုင်ဆိုင်မှုဖြစ်ပြီး သက်ဆိုင်ရာမူပိုင်ခွင့် ဥပဒေများနှင့်ကာကွယ်ထားပြီးဖြစ်သည်။ ဤဝန်ဆောင်မှုတွင်ပါဝင်သည့် အကြောင်းအရာအားလုံး၏ စုစည်းမှုသည် ကမ္ဘောဇဘဏ်၏မူပိုင်ဖြစ်ပြီး ဥသံပိုင်ဆိုင်မှုဖြစ်ကာ သက်ဆိုင်ရာမူပိုင်ခွင့်ဥပဒေများနှင့် ကာကွယ်ထားပြီးဖြစ်သည်။

**၅. အစားလျော်ခြင်း**

အသုံးပြုသူသည် ကမ္ဘောဇဘဏ်အား မည်သည့်တောင်းဆိုမှုမဆိုနှင့် တောင်းဆိုမှုအရပ်ရပ်၊ ဆုံးရှုံးမှု၊ ပြစ်ဒဏ်ချမှတ်ခံရမှု၊ အရေးယူခံရမှု၊ နစ်နာမှု၊ တာဝန်ရှိမှု၊ စရိတ်စကား၊ ကုန်ကျမှု (ထိုက်သင့်သော ရှေ့နေခလည်း အပါအဝင်ဖြစ်သည်) သို့မဟုတ် ဝန်ဆောင်မှုများကို အသုံးပြုခြင်းကြောင့် ဖြစ်ရသော သို့မဟုတ် ဝန်ဆောင်မှုများကို အသုံးပြုမှုရလဒ်ကြောင့် ဖြစ်သော တောင်းဆိုမှုများမှ ကာကွယ် ပေးရန်၊ လျော်ကြေးပေးရန်နှင့် ပေးရန်တာဝန်မှကင်းလွတ်စေရန် သဘောတူပါသည်။

**၆. နုတ်ယူပိုင်ခွင့်**

အသုံးပြုသူသည် အခြားသူမှဖြစ်စေ၊ ဘဏ်မှဖြစ်စေ သို့မဟုတ် မည်သည့်အကြောင်းပြချက်မဆိုကြောင့်ဖြစ်စေ မှားယွင်းလွှဲ ပြောင်းမိသောကြောင့် ၎င်း၏အကောင့်တွင် ပိုနေသော ငွေများကို ပြန်ပေးရန် တာဝန်ရှိပါသည်။



ယင်းပိုငွေများသည် အသုံးပြုသူမှ ရပိုင်ခွင့်ရှိသည့် ငွေများမဟုတ်သည့်အားလျော်စွာ မည်သည့်ကန့်သတ်ချက်၊ အသိပေးချက်မှပေးပို့ခြင်းမရှိဘဲ သို့မဟုတ် လျော်ကန်သင့်မြတ်သည့် နည်းလမ်းအရပ်ရပ်ဖြင့် နုတ်ယူနိုင်သည်။

**၇. အာမခံပေးခြင်း**

ဝန်ဆောင်မှုအသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက်အဖြစ် ဝန်ဆောင်မှုများအား ဥပဒေနှင့်မညီသည့် မည်သည့်ရည်ရွယ်ချက်အတွက်မှ အသုံးပြုမည်မဟုတ်ကြောင်းကို အသုံးပြုသူမှ အာမခံပါသည်။ ဝန်ဆောင်မှုများကို အသုံးပြုမှုနှင့် စပ်လျဉ်းသည့် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ နည်းဥပဒေနှင့် ပြဋ္ဌာန်းဥပဒေအရပ်ရပ်ကို လိုက်နာရန် အသုံးပြုသူမှ သဘောတူပါသည်။

**၈. ဉာဏပစ္စည်း**

ကမ္ဘောဇဘဏ်၏ဝတ်ဆိုင်နှင့် စာရွက်စာတမ်းအားလုံးတွင် အကြောင်းအရာအဖြစ်ဖြင့်ဖြစ်စေ၊ စကားအသုံးအနှုန်းပုံစံအဖြစ်ဖြင့်ဖြစ်စေ၊ ပါရှိသော ပုံ၊ သင်္ကေတ၊ စာလုံးအမှတ်အသား၊ လုပ်ငန်းဝန်ဆောင်မှုအမှတ်အသား၊ လုပ်ငန်းအမည်နှင့် ဒီဇိုင်းလက်ရာအားလုံး၏ ဉာဏပစ္စည်းဆိုင်ရာ မှုပိုင်ခွင့်အရပ်ရပ်သည် ကမ္ဘောဇဘဏ်၏မူပိုင်ဖြစ်သည်။ အသုံးပြုသူသည် ကမ္ဘောဇဘဏ်၏ ဉာဏပစ္စည်းဆိုင်ရာ မှုပိုင်ခွင့်ကို ကမ္ဘောဇဘဏ်မှ စာဖြင့် ရေးသားထားသော ကြိုတင်သဘောတူညီချက်ကို လက်ခံရရှိခြင်းမရှိဘဲ ကိုယ်ကျိုးအတွက် သုံးစွဲခြင်းမပြုရ သို့မဟုတ် ကြော်ငြာခြင်းမပြုရ။ အသုံးပြုသူသည် ကမ္ဘောဇဘဏ်၏ပုံရိပ်၊ ကုန်အမှတ်တံဆိပ်၊ လုပ်ငန်းအမည် သို့မဟုတ် အခြားဉာဏပစ္စည်းဆိုင်ရာ မှုပိုင်ခွင့်ကို ထိခိုက်ပျက်ပြားစေနိုင်သည့် မည်သည့်ပြုလုပ်မှုမျိုးကိုမဆို မပြုလုပ်ရ သို့မဟုတ် အခြားသူက ပြုလုပ်ခြင်းကိုလည်း ခွင့်ပြုပေးခြင်းမရှိစေရ။

**၉. မလွန်ဆန်နိုင်သော ဖြစ်ရပ်**

ဤဝန်ဆောင်မှုကို ကမ္ဘောဇဘဏ်မှ လုပ်ဆောင်ပေးနေစဉ်ကာလအတွင်း လူစွမ်းအားဖြင့် ထိန်းချုပ်နိုင်စွမ်းမရှိသည့် မမျှော်မှန်းနိုင်သောဖြစ်ရပ်များ၊ စစ်ဖြစ်ပွားမှု၊ ဆန္ဒပြမှု သို့မဟုတ် အလုပ်သမားအငြင်းပွားမှု၊ ကုန်သွယ်ရေးပိတ်ပင်မှု၊ အစိုးရအမိန့်၊ မီးလောင်မှု၊ ရေကြီးမှု၊ မိုးသည်းထန်စွာ ရွာသွန်းမှု၊ မုန်တိုင်းတိုက်ခတ်မှု၊ သို့မဟုတ် ရာသီဥတုအခြေအနေပြင်းထန်မှု၊ ဆူပူအုံကြွမှု၊ ပုန်ကန်မှု၊ ပြည်တွင်း ဆူပူအုံကြွမှု၊ စီးပွားရေးပိတ်ဆို့မှု၊ သပိတ်မှောက်မှု၊ လျှပ်စစ်မီးမရမှု၊ စက်ချွတ်ယွင်းမှု သို့မဟုတ် ဘဏ်ဘက်က အကျိုးသင့်အကြောင်းသင့်ထိန်းချုပ်မှုမရနိုင်သော အကြောင်းများကြောင့် ဖြစ်ရသည့် ပျက်ကွက်မှု သို့မဟုတ် နှောင့်နှေးမှု သို့မဟုတ် အခြားမည်သည့် မလွန်ဆန်နိုင်သော ဖြစ်ရပ်မဆို အကန့်အသတ်မရှိ ပါဝင်သည့် မည်သည့်ပျက်ကွက်မှု သို့မဟုတ် နှောင့်နှေးမှုမဆိုအတွက် ကမ္ဘောဇဘဏ်တွင် တာဝန်မရှိကြောင်းကို အသုံးပြုသူမှ နားလည်ရမည်။ ကမ္ဘောဇဘဏ်သည် အဆိုပါအခြေအနေများက ဟန့်တားထားသည့် နှောင့်ယှက်နေသည့် သို့မဟုတ် နှောင့်နှေးစေသည့် အတိုင်းအတာအပေါ်မူတည်၍ အဆိုပါအခြေအနေများရပ်တန့်သွားသည့်အချိန်အထိ အဆိုပါဝန် ဆောင်မှုများအား ပံ့ပိုးပေးမှုကို ဆိုင်းငံ့ထားပါမည်။ ကမ္ဘောဇဘဏ်သည် ဤအခြေအနေများဆက်လက်ဖြစ်ပျက်နေစဉ်တွင် ဤစည်းကမ်း ချက်များတွင် ဖော်ပြပါရှိသော ယင်းကဲ့သို့သော တာဝန်ရှိမှုကို ဖော်ဆောင်ရာတွင် ပျက်ကွက်မှု သို့မဟုတ် နှောင့်နှေးမှု တစ်ရပ်ရပ် အတွက် အသုံးပြုသူသည် သို့မဟုတ် အခြားမည်သည့်ဘက်ကိုမှ တာဝန်ယူခြင်းမရှိစေရ သို့မဟုတ် ဤစည်းကမ်းချက်များကို ချိုးဖောက် သည်ဟု ထင်မြင်ယူဆခံရခြင်းမရှိစေရ။

**၁၀. ပြတ်တောက်ခြင်း**



ဤစည်းကမ်းချက်များပါ ပြဋ္ဌာန်းချက်တစ်ရပ်စီတိုင်းသည် သီးသန့်ဖြစ်ပြီး အခြားပြဋ္ဌာန်းချက်များနှင့် မတူကွဲပြားရမည်။ ဤစည်းကမ်း ချက်များပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်သည် တရားမဝင်တော့ခြင်း၊ ပျက်ပြယ်ခြင်း သို့မဟုတ် ဥပဒေတစ်ရပ်ရပ်အရ အာဏာသက် ရောက်မှုမရှိတော့ခြင်းများဖြစ်လာပါက ယင်းသို့ဖြစ်လာခြင်းကြောင့် ကျန်ရှိသည့် ပြဋ္ဌာန်းချက်များကို ထိခိုက်စေခြင်း သို့မဟုတ် ပျက်ပြားစေခြင်းများမရှိစေရ။

**၁၁. ဖျက်သိမ်းခြင်း**

၁၁.၁ ကမ္ဘောဇဘဏ်သည် ဤဝန်ဆောင်မှုများ၊ အသုံးပြုမှု သို့ ကမ္ဘောဇဘဏ်နှင့်ဆက်စပ်သည့် ဝန်ဆောင်မှု များကို ၎င်း၏ဆုံးဖြတ် ချက်အရ အချိန်မရွေး၊ အကြောင်းအရင်းရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ၊ ချက်ချင်းအကျိုးဝင်လျက် ဖျက်သိမ်းခွင့်ရှိသည်။

၁၁.၂ ကမ္ဘောဇဘဏ်သည် (က) အသုံးပြုသူ ဤစည်းမျဉ်းများကို ချိုးဖောက်လျှင် သို့ ချိုးဖောက် ရန်ခြိမ်းခြောက် လျှင် သို့ ကြိရယ်လျှင်၊ (ခ) ကန့်သတ်ခြင်းမရှိပါဝင်သည့် မည်သည့် သက်ဆိုင်ရာဥပဒေ၊ စည်းမျဉ်း သို့ စည်းကမ်းအရ ကမ္ဘောဇဘဏ် မှဆောင်ရွက်ရန် လိုလျှင်၊ (ဂ) ဝန်ဆောင်မှုသည် ကမ္ဘောဇဘဏ်နှင့် အခြားဝန်ဆောင်မှုသူကြားရှိ အချက်အလက်၊ ဝန်ဆောင်မှုများ သို့ အခြားလုပ်ငန်း ဆက်ဆံရေး အပေါ်မှီတည်ပြီး အဆိုပါဆက်ဆံရေး ဖျက်သိမ်းလျှင် သို့ ကမ္ဘောဇဘဏ်၏ ဝန်ဆောင်မှု ဆက်လက် ပေးနိုင်စွမ်းကို ထိခိုက်သည်အထိပြောင်းလဲလျှင်၊ (ဃ) ကမ္ဘောဇဘဏ်သည် ၎င်း၏တစ်ဦးတည်း ဆုံးဖြတ် ချက် အရ ဝန်ဆောင်မှုဆက်လက်ပေးခြင်းသည် လုံခြုံရေးအန္တရာယ် သို့ နည်းပညာအခက်အခဲ ဖြစ်ပေါ်လာနိုင် စေလျှင် ဝန်ဆောင်မှု အားလုံး သို့ တစ်စိတ်တစ်ပိုင်းအား ၎င်း၏ဆုံးဖြတ်ချက်အရ အသုံးပြုသူအားအကြောင်းမကြားပဲချက်ချင်း ရပ်တန့်ခြင်း သို့ ခေတ္တရပ်ဆိုင်းခြင်းပြုလုပ်ခွင့်ရှိသည်။

**၁၂. ပြင်ဆင်ခြင်း**

ဤစည်းကမ်းချက်များပါ မည်သည့်ပြဋ္ဌာန်းချက် သို့မဟုတ် ဝန်ဆောင်မှု နှင့်/သို့မဟုတ် အဖိုးအခကိုမဆို မည်သည့်အချိန်တွင်မဆို၊ မည်သည့်အကြောင်းပြချက်အတွက်မဆို၊ ၎င်း၏သဘောဆန္ဒတစ်ခုတည်းဖြင့် အကြောင်းကြားစာကြိုတင်ပေးပို့ခြင်းမပြုဘဲ ပြင်ဆင် ခွင့်၊ မွမ်းမံခွင့် သို့မဟုတ် အစားထိုးပိုင်ခွင့်သည် ကမ္ဘောဇဘဏ် ၏လက်ဝယ်တွင် ရှိကြောင်းကို အသုံးပြုသူမှ အသိအမှတ်ပြု ပေးရမည်။ ဝတ်ဆိုက်တွင် တင်ထားနိုင်သည့် ပြင်ဆင်ချက်များအပါအဝင် ဤစည်းကမ်းချက်များကို ပုံမှန်သုံးသပ်သွားရန် အသုံးပြုသူ တွင် တာဝန်ရှိပါသည်။

**၁၃. အချက်အလက်ကာကွယ်ခြင်းနှင့် အချက်အလက်ဖွင့်ချခြင်း**

ကမ္ဘောဇဘဏ်သည် ထုတ်ကုန် နှင့်/သို့မဟုတ် ဝန်ဆောင်မှုဆိုင်ရာ အချက်အလက်ကို ရယူရာတွင် အသုံးပြုသူအတွက် အကျိုးရှိမည်ဟု မှတ်ယူရသည့် သို့မဟုတ် အသုံးပြုသူနှင့်စပ်လျဉ်းပြီး လိုအပ်ပြီး လျော်ကန်သင့်မြတ်သည်ဟု မှတ်ယူရသည့် မည်သည့် အချက်အလက်ကိုမဆို သို့မဟုတ် အချက်အလက်အားလုံးကို အဆက်အသွယ်ပြုလုပ်ခြင်း၊ စုံစမ်းမေးမြန်းခြင်း၊ ထိန်းသိမ်းခြင်း၊ ရယူခြင်း၊ ထုတ်ဖော်ခြင်းနှင့် အသုံးပြုခြင်းများပြုလုပ်နိုင်သည်ကို အသုံးပြုသူမှ သဘောတူပါသည်။ ကမ္ဘောဇဘဏ်သည်မည်သည့် တရားရုံး သို့မဟုတ် အစိုးရအာဏာပိုင်မဆိုအား သတင်းအချက်အလက်များပေးအပ်ခြင်းကို အသုံးပြုသူဘက်က အတည်ပြု လက်ခံပါသည်။

**၁၄. ဘာသာစကား**

ဤစည်းကမ်းချက်များကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ပြုစုထားပြီး ဗားရှင်းနှစ်ခုစလုံးသည် ညီတူညီမျှစစ်မှန်ထိရောက်သည်။ အင်္ဂလိပ်၊ မြန်မာဗားရှင်းနှစ်ရပ်တွင် ကွဲလွဲစရာများရှိပါက မြန်မာဗားရှင်းကိုသာ အမှန်ယူရမည်။

**၁၅. လွှမ်းမိုးသော ဥပဒေနှင့် အငြင်းပွားမှုဖြေရှင်းခြင်း**

ဤစည်းကမ်းချက်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးပြီး အဆိုပါဥပဒေများနှင့်အညီ အဓိပ္ပာယ် ကောက်ယူရမည်ဖြစ်ကာ ဤစည်းကမ်းချက်များမှ သို့မဟုတ် ဤစည်းကမ်းချက်များအရ ပေါ်ပေါက်လာသော မည်သည့် အငြင်းပွားမှု ကိုမဆို စီရင်ဖြေရှင်းပိုင်ခွင့်အာဏာသည် မြန်မာနိုင်ငံရှိတရားရုံးများတွင်သာ ရှိစေရမည်။

**၁၆. ငွေ ကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် စီးပွားရေးအရေးယူမှုများ**

၁၆.၁ ကမ္ဘောဇဘဏ်သည် အချို့လူပုဂ္ဂိုလ်များ (သို့မဟုတ်) အဖွဲ့များနှင့်လုပ်ငန်းဆောင်ရွက်မှုကို တားမြစ်ထားသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံနှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေများကို လိုက်နာရမည်ဖြစ်သည်။

၁၆.၂ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးလုပ်ငန်း (သို့မဟုတ်) အကြမ်းဖက်သမားငွေကြေးထောက်ပံ့မှု ဆန့်ကျင်ရေးနှင့်စီးပွား ကုန်သွယ် ရေး အရေးယူမှုအန္တရာယ်များကို စီမံရန် (သို့မဟုတ်) ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၏ အခြားဥပဒေ၊ စည်းမျဉ်း စည်းကမ်း များကို လိုက်နာရန်အလို့ငှာ ကမ္ဘောဇဘဏ်က တောင်းဆိုသည့် သတင်းအချက် အလက်အားလုံးကို အသုံးပြုသူမှပေးရမည်။

၁၆.၃ ကမ္ဘောဇဘဏ်မှ ငွေကြေးလုပ်ငန်းဆောင်ရွက်ပေးရသည့် လုပ်ငန်းစဉ်သည် မြန်မာ (သို့မဟုတ်) အခြားနိုင်ငံများ၏ ဥပဒေကို မချိုးဖောက်ကြောင်း အသုံးပြုသူမှကြေညာပြီး အာမခံသည်။

**၁၇. လွှဲပြောင်းခြင်း နှင့် ဆက်ခံသူများ**

ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များအရ အသုံးပြုသူသည် မိမိ၏ အခွင့်အရေးများ သို့မဟုတ် တာဝန်ဝတ္တရားများ အားလုံးကိုဖြစ်စေ သို့မဟုတ် တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ပေးအပ်ခြင်း သို့မဟုတ် လွှဲပြောင်းခြင်းတို့အား ကမ္ဘောဇဘဏ်၏ စာဖြင့် ရေးသားဖော်ပြထားသော သဘောတူညီချက်မရှိဘဲ ဆောင်ရွက်ခြင်း မပြုရပါ။ ကမ္ဘောဇဘဏ်သည် ဤစည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များကို မည်သည့်အချိန်တွင်မဆို မိမိ၏ အခွင့်အရေးများ သို့မဟုတ် တာဝန်ဝတ္တရားများ ကို ကမ္ဘောဇဘဏ်၏ မည်သည့် တာဝန်ပေးအပ်ခြင်း ခံရသူသို့ဖြစ်စေ သို့မဟုတ် မည်သည့် ဆက်ခံသူသို့ဖြစ်စေ လွှဲပြောင်းခြင်း သို့မဟုတ် တာဝန်ပေးအပ်ခြင်းတို့ ပြုလုပ်ခွင့်ရှိမည်ဖြစ်သည်။

**၁၈. စွန့်လွှတ်ခြင်း**

ဤစည်းကမ်းချက်များပါ မည်သည့်ပြဋ္ဌာန်းချက် (များ) ကိုမဆို မည်သည့်အချိန်တွင်မဆို အကျိုးသက်ရောက်မှုရှိအောင် ဆောင်ရွက် ရန် စာချုပ်ပါအဖွဲ့ဝင်တစ်ဘက်ဘက်က ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းကို ဤစည်းကမ်းချက်များပါ ပြဋ္ဌာန်းချက် တစ်ခုစီတိုင်းနှင့် ပြဋ္ဌာန်းချက်အရပ်ရပ်ကို အာဏာသက်ရောက်အောင် လုပ်ဆောင်ပိုင်ခွင့်အား စွန့်လွှတ်ခြင်းဖြစ်သည်ဟု အဓိပ္ပာယ် ကောက်ယူခြင်းမရှိစေရ။

**၁၉. ဆက်နွယ်ပတ်သက်ခြင်းမရှိစေရ**

ဤစည်းကမ်းချက်များပါ မည်သည့်အချက်ကမှ ဤပဋိညာဉ်ပါ အဖွဲ့ဝင်များကြားတွင် အလုပ်ရှင်-အလုပ်သမား၊ မိတ်ဘက်၊ ပူးပေါင်း ဆောင်ရွက်မှု၊ ဖက်စပ် သို့မဟုတ် ကိုယ်စားဆောင်ရွက်ပေးသူ-ကုန်သည်ဆက်ဆံရေးမျိုးကို ဖန်တီးသည်ဟု



အဓိပ္ပာယ်ကောက် ယူခြင်းမရှိစေရ။ ပဋိညာဉ်ပါ အဖွဲ့ဝင်များသည် လွတ်လပ်သော ပဋိညာဉ်ချုပ်ဆိုသူများဖြစ်ပြီး တစ်ဘက်လူ၏ပြုလုပ်မှု၊ လုပ်ရပ် သို့မဟုတ် ပျက်ကွက်မှုများနှင့်မှ အခြားသူအပေါ် စည်းနှောင်ခြင်းမရှိစေရ။

### ၂၀. စည်းမျဉ်းစည်းကမ်းများကိုပြောင်းလဲခြင်း

ကမ္ဘောဇဘဏ်သည် ဝန်ဆောင်မှုများ သို့ အခြားအချက်အလက်ကို ကြိုတင်အသိပေးခြင်းမရှိပဲ ပြန်လည် သုံးသပ်ခြင်း နှင့်/သို့ ဖျက်ခြင်းတို့ ကန့်သတ်ထားခြင်းမရှိပါဝင်လျက် ဝန်ဆောင်မှု၊ KBZPay Partner App တွင်ရရှိသည့် ထုတ်ကုန်များနှင့်ဝန်ဆောင်မှုများကို ယာယီ သို့ အမြဲတမ်းအတွက် ပြောင်းလဲခြင်း သို့ ရပ်တန့်ခြင်း ပြုလုပ်ခွင့်ရှိသည်။ အသုံးပြုသူသည် ဝန်ဆောင်မှု သို့ KBZPay Partner App တွင်ရရှိသည့် ထုတ်ကုန်များနှင့်ဝန်ဆောင်မှုများပါဝင်သည့် မည်သည့် အကြောင်းအရာ ကိုမဆို ပြုပြင်ခြင်း၊ ခေတ္တရပ်ဆိုင်းခြင်း၊ ရပ်တန့်ခြင်း သို့ ဖျက်သိမ်းခြင်းကြောင်းဖြစ်ပေါ်လာသည့် မည်သည့်နစ်နာမှုများ အတွက်မဆို ကမ္ဘောဇဘဏ်သည်တာဝန်မရှိကြောင်းသဘောတူပါသည်။ ကျွန်ုပ်တို့တွင် ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်အရ သင်၏ အကောင့် နှင့်/သို့ သင်၏ဝန်ဆောင်မှုရယူနိုင်ခွင့်နှင့် KBZPay Partner App တွင်ရရှိသည့် ထုတ်ကုန် များနှင့် ဝန်ဆောင်မှု များအား မည်သည့် အကြောင်းပြချက်ကြောင့်ဖြစ်စေ သင့်အားအသိပေးခြင်းမရှိပဲချက်ချင်း ခေတ္တရပ်ဆိုင်းခြင်း သို့ ဖျက်သိမ်းခြင်းပြုလုပ် ခွင့်ရှိသည်။

